

CORPUS CHRISTI

600 Mountain View Dr, Stone Mountain, GA • frontoffice@corpuschristicc.org • 770-469-0395


Office Hours Monday–Friday: 9 AM – 4 PM • Horario de Oficina—Español: Lunes—Viernes: 9 AM – 1 PM

IMPORTANT ANNOUNCEMENT

Anuncios | ကြေညာချက်များ


Bake Sale

We are incredibly grateful to our bakers, volunteers, and everyone who supported this event. The bake sale was a resounding success, raising an impressive \$2,031.50.



Georgia
MARCH for LIFE
March 12, 2026
RALLY 11 AM | MARCH 12 PM
ATLANTA, GA

We'll see you there!



Scan the code for event details!

GEORGIA
MARCH FOR LIFE
MarchforLife.org/Georgia

Deanery Penance Services are at 7 PM:

Mon., March 9
St. John Neumann

Tuesday, March 10 Holy Cross: since the Presbyters will be there, there will be no evening Confession or Eucharist.

Wed., March 11 Holy Vietnamese

Thu., March 12 St. Monica

Mon., March 16 St. Patrick

Wed., March 18 Christ Our Hope

Th. March 19 St. Oliver Plunkett

Mon., March 23 St. Marguerite



Jesus reveals himself to the Samaritan woman at the well.

Lent is a season for repentance. It is a season during which we are called to reflect upon and to live deeply the promises of Baptism. The well and the conversation about water immediately recall for us the Sacrament of Baptism. As the Samaritan woman was converted and sent on a mission because of the conversation about water, we too are converted and sent by our Baptism to preach the good news of Jesus to others.

Take this opportunity to reflect upon the importance of Baptism with your family. If you have photos or other mementos of your family's Baptisms, bring them out and take some time to recall the day of Baptism and its importance to you and your family. Create a prayer table that includes these mementos and a bowl of holy water. After you have spent some time talking about Baptism, invite everyone to listen carefully and prayerfully to today's Gospel. Read John 4:5-42 together. Ask how Jesus' meeting with the woman at the well is like Baptism. (Jesus knows the woman's sin and forgives her. The woman comes to know Jesus as the Messiah. The woman invites others to meet Jesus.) Pray a prayer of blessing for each member of the family that God will help each one live the promises of his or her Baptism. Pray together the Lord's Prayer.



Knights of Columbus®

Famous Fish Fry –
Join us and break the fast every Friday evening beginning February 20, 2026, through March 27, 2026. Each event begins at 5:30pm and ends at 8:30pm.

Whether you crave the crispy comfort of the South or the light and flavorful touch of the coast, our menu has something to satisfy every craving!

NEW! Pizza Option Kid's Meal.

**IMPORTANT
ANNOUNCEMENT**

Anuncios | ႤႬႃႆႇႈႉႊႋႌႍႎႏ႐႑႒႓႔႕႖႗႘႙ႚႛႜႝ႞႟ႠႡႢႣႤႥႦႧႨႩႪႫႬႭႮႯႰႱႲႳႴႵႶႷႸႹႺႻႼႽႾႿ

**Servicios Penitenciales del
Decanato, son a las 7 PM:**

Lun., 9 de marzo
St. John Neumann

**Mar., 10 de marzo Holy
Cross: Como los Presbíteros
estarán allá, no habrá
Confesión ni Eucaristía por
la noche.**

Mié., 11 de marzo
Holy Vietnamese Martyrs



Jue., 12 de marzo St. Monica

Lun., 16 de marzo St. Patrick

Mié., 18 de marzo
Christ Our Hope

Jue., 19 de marzo
St. Oliver Plunkett

Lun., 23 de marzo St. Marguerite



Jesús se revela a la mujer samaritana en el pozo.

La caresta es una época de arrepentimiento. Es una temporada durante la cual estamos llamados a reflexionar y a vivir profundamente las promesas del Bautismo. El pozo y la conversación sobre el agua nos recuerdan inmediatamente el Sacramento del Bautismo. Como la mujer samaritana fue convertida y enviada en una misión debido a la conversación sobre el agua, nosotros también somos convertidos y enviados por nuestro Bautismo para predicar las buenas nuevas de Jesús a otros.

Aproveche esta oportunidad para reflexionar sobre la importancia del bautismo con su familia. Si tiene fotos u otros recuerdos de los bautismos de su familia, sáquelos y tómese un tiempo para recordar el día del bautismo y su importancia para usted y su familia. Crea una mesa de oración que incluya estos recuerdos y un cuenco de agua bendita. Después de haber pasado algún tiempo hablando sobre el Bautismo, invita a todos a escuchar atentamente y en oración el Evangelio de hoy. Lean Juan 4:5-42 juntos. Pregunta cómo la reunión de Jesús con la mujer en el pozo es como el bautismo. (Jesús conoce el pecado de la mujer y la perdona. La mujer llega a conocer a Jesús como el Mesías. La mujer invita a otros a conocer a Jesús.) Reza una oración de bendición para cada miembro de la familia para que Dios ayude a cada uno a vivir las promesas de su bautismo. Oren juntos la oración del Señor.



ရှင် ယောဟန် ၄:၅-၄၂

ယနေ့ခရစ်ဝင်ကျမ်းတွင် ယေဇူး နှင့် ဆမာရိယ အမျိုးသမီးတစ်ဦးတို့၏ ဆွေးနွေးချက်ကို ကြားနားရမည်ဖြစ်ပါသည်။ ထိုခေတ်က ဂျူးလူမျိုးများသည် ဆမာရိယလူမျိုးများနှင့် ပြောဆိုဆက်ဆံလေ့မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများနှင့် ဆမာရိယ လူမျိုးများကြား ရန်ငြိုးထားမှုန်းတီးကြပြီး၊ တစ်ဖန် အမျိုးသမီးများနှင့် နှစ်ကိုယ် တည်စကားပြောရန် မသင်တော်ဟုခံယူထားပုံရကြသည်။ သို့ဖြစ်၍ “ဂျူးလူမျိုးဖြစ်သော ယေဇူးသည် ဆမာရိယ အမျိုးသမီးတစ်ဦးအား ရေတစ်ခွက်တောင်းခြင်းသည်” ထိုအချိန်က လူအများစုအတွက် မေးခွန်းထုတ်စရာပင် ဖြစ် သည်။ ထို့နောက် ယေဇူး ကသူမ နှင့် စကားပြောဆိုရာ တွင် သူမသည် “ခင်ပွန်းများစွာ” ရှိသော ကြောင့် ပယ်ထားခံရသူဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိရပါသည်။ ဂျူးလူမျိုးတို့သည်လည်း ယေဇူး သည် အပြစ်ရှိသူ အမျိုးသမီးများနှင့် စကားပြောဆိုခြင်းကို နားမလည်နိုင်ကြပေ။ သို့သော် ယေဇူး က သူမအား ထာဝရအသက်နှင့်ဆိုင် ရာ အသက်စမ်းရေပေးမည်ဟု အဆို ပြုခဲ့သည်။ ဤသို့ ဖြင့် ယေဇူး နှင့် ဆမာရိယ အမျိုးသမီးတို့ရဲ့ တွေ့ဆုံခြင်းတွင် အရေးပါသော အချက်များစွာကို ကျမ်းစာ ၌ တွေ့ရှိ နိုင်ပါသည်။ ပထမအချက်မှာ ဆမာရိယ လူမျိုး များက ယေဇူးကို ကယ်တင်ရှင် အဖြစ် ယုံကြည်ခြင်း၊ ဒုတိယအချက်မှာ ဧဝဂေလိတရားကို သက်ဝင် ယုံကြည်ခြင်း၊ တတိယအချက် မှာ ဘုရားသခင်ရဲ့ ကရုဏာတော်ဟာ အကန့်အသတ်မရှိဘူးဆိုတဲ့ အချက် များပင်ဖြစ်သည်။ သို့ဖြစ်၍ ယေဇူး သည် ဆမာရိယ အမျိုးသမီးတစ်ယောက်နှင့် တွေ့ဆုံခြင်းသည် ဆမာရိယ လူအများစု ကို ဘာသာအယူဝါဒကို ပြောင်းလဲစေကာ၊ ယုံကြည်သူနောက်လိုက် အဖြစ်သို့ ပြောင်းလဲစေခဲ့ပါသည်။ ချစ်လှစွာသောညီအစ်ကိုမောင်နှမ အပေါင်းတို့ ကျွန်ုပ် တို့သည်လည်း ဆမာရိယ လူမျိုး များ နည်းတူ ဤဝါတွင်းကာလ၌ နောင်တယူ ကာ ဧဝဂေလိတရားတော်ကို ယုံကြည်ကြပါစို့။ လူမျိုး၊ ဘာသာ စကားမခွဲခြားပါ။ ခရစ်တော် ၏ နာမတော်၌ ပေါင်းစည်းကြ ကာ ပါစကားပွဲတော်၏ နက်နယ်ဖွယ်ရာ ဖြစ်သော ဘဝသစ်ကို ဘာသာတူအားလုံး ပိုင်ဆိုင်နိုင်ရန်အတွက် ဆုတောင်းပေးလိုက်ပါသည်။ “အာမင်”



Weekly Readings

- 08 **Third Sunday of Lent** Exodus 17:3-7; Psalm 95:1-2, 6-7, 8-9; Romans 5:1-2, 5-8; John 4:42, 15; John 4:5-42
- 09 **Monday of the Third Week of Lent** 2 Kings 5:1-15ab; Psalm 42:2, 3; 43:3, 4; Psalm 130:5, 7; Luke 4:24-30
- 10 **Tuesday of the Third Week of Lent** Daniel 3:25, 34-43; Psalm 25:4-5ab, 6 and 7bc, 8-9; Joel 2:12-13; Matthew 18:21-35
- 11 **Wednesday of the Third Week of Lent** Deuteronomy 4:1, 5-9; Psalm 147:12-13, 15-16, 19-20; John 6:63c, 68c; Matthew 5:17-19

- 12 **Thursday of the Third Week of Lent** Jeremiah 7:23-28; Psalm 95:1-2, 6-7, 8-9; Joel 2:12-13; Luke 11:14-23
- 13 **Friday of the Third Week of Lent** Hosea 14:2-10; Psalm 81:6c-8a, 8bc-9, 10-11ab, 14 and 17; Matthew 4:17; Mark 12:28-34
- 14 **Saturday of the Third Week of Lent** Hosea 6:1-6; Psalm 51:3-4, 18-19, 20-21ab; Psalm 95:8; Luke 18:9-14
- 15 **Fourth Sunday of Lent** 1 Samuel 16:1b, 6-7, 10-13a; Psalm 23: 1-3a, 3b-4, 5, 6; Ephesians 5:8-14; John 8:12; John 9:1-41

IMPORTANT ANNOUNCEMENT

Anuncios | ကြေညာချက်များ

Offertory

2/28-3/1/2026

Main: \$9,018.86

Online: \$4,458.00

Total: \$13,476.86

Next 2nd Collection | Próxima 2nda Colecta: Corpus Christi SVDP



Perpetual Adoration

Perpetual Adoration Meeting for all who signed-up or are interested: Stone Mountain Room on Sunday, March 8 at 11 AM.

Reunión de Adoración Perpetua para todos los que se inscribieron o están interesados: Salón-Stone Mountain el domingo 8 de marzo a las 11 AM.

Palm Sunday | March 29th

**Vigil Mass- 4pm
8am & 10am - English
12pm - Español
1:30pm - Burmese**

THE PROCESSION BEGINS AT THE SOCCER FIELD AND PROCEEDS TO THE SANCTUARY

Prayers & Intentions March 8th-March 15th

Ronald Bethune Jr. ❖/ Teresa Williams ❖/ Wilma Helfen ❖
 Melvin F. "Pete" McIntosh + / Roy "Gene" Delafosse ❖
 Valerie Riecke ❖/ Josephine Chidi +/Alphonse Ndure +/ Steve Flores +
 Alberta Hien +/ Renee Ceaser ❖/ Cecelia Asika +/ Lawrence Chidi +
 Nancy Gubner +/ Sera Camara +/ Victoria Chidi +/ Mary Chidi +
 Eduardo Vargas ❖/ Evelyn Lozada Rice +/ Familia Rivera +
 Andres Silva +

Birthday ♦ Thanksgiving ❖ Deceased + Special Intention ❖

Clergy | ဘုန်းတော်ကြီး | Clero

- Pbr. Guyma—gnoel@corpuschristicc.org
- Pbr. David—frdlwin@corpuschristicc.org
- Pbr. José—pastor@corpuschristicc.org

You can also reach us by calling our main office.

También puedes contactarnos llamando a nuestra oficina.

ကျွန်ုပ်တို့၏ ဝင်မရုံးကို ဖုန်းခေါ်ဆိုခြင်း ဖြင့်လည်း ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

770-469-0395



EUCCHARIST | EUCARISTÍA
 VIGIL | VIGILIA 4 PM

SUNDAY | DOMINGO
 8 & 10 AM
 12 PM ESPAÑOL
 1:30 PM BURMESE

CONFESSION
 TUESDAY & FRIDAY
 5:30 PM

WEEKDAY EUCHARIST
 MONDAY—FRIDAY 8:30 AM
 Tues. (Eng) & Fri. (Span) 7 PM

EUCARISTIA SEMANAL
 LUNES—VIERNES 8:30 AM
 Mar. (Ing) & Viernes (Esp) 7 PM

CONFESIÓN | အဝတ်ဖြေ၊ နားထောင်ခြင်း။
 MARTES Y VIERNES 5:30 PM
 အင်္ဂါ နှင့် သောကြာ

မစ္ဆားတရားတော်
 တနင်္လာ-သောကြာ နံနက် ၈:၃၀
 အင်္ဂါ (အင်္ဂလိပ်စာ) & သောကြာ
 (စပိန်) ညနေ ၇ နာရီ
 သတိပေးချက်။ | ညနေ ၅ နာရီ

တနင်္ဂနွေ ၈ နှင့် ၁၀ နာရီ
 နေ့လည် ၁၂ စပိန်ဘာသာ
 ညနေ ၁:၃၀ မြန်မာဘာသာ